

ပြောင်စပ်စပ် ကဝါ <pyaun sat sat> 嬉皮笑脸: ~ လုပ်ပြခြင်း
ခဏခဏတတ်၏။ 常常嬉皮笑脸地逗他。

ပြောင်ညို နဝါ <pyaun nyi> = ပြောင်ညို:

ပြောင်ညို နဝါ <pyaun nyi> 光亮; 光洁

ပြောင်ညိုတ် နဝါ <pyaun nyeit> = ပြောင်ညို:

ပြောင်တလင်း ကဝါ <pyaun t-lin> 完, 精光

ပြောင်တလင်းကျ ကါ <pyaun t-lin: kya> = ပြောင်တလင်းခါ

ပြောင်တလင်းခါ ကါ <pyaun t-lin: kha> (喻) 一扫而光, 搞得精光: မီးလောင်လိုက်တာတရွာလုံး ~ သွားသည်။ 火把全村都烧成灰烬。

ပြောင်တလင်းခတ် ကါ <pyaun t-lin: khat> = ပြောင်တလင်းခါ

ပြောင်တလင်းစင် ကါ <pyaun t-lin: sin> = ပြောင်တလင်းခါ

ပြောင်တက်တက် ကဝါ <pyaun tet tet> = ပြောင်စပ်စပ်

ပြောင်တိုက် ကါ <pyaun tait> 故意作对, 作梗: မျက်နှာ ~ သည်။ 厚着脸皮地干。/ ဤသို့လုပ်သည်မှာ ~ သည်မဟုတ်ပါလော။ 这样干不是故意作对吗?

ပြောင်နောက် ကါ <pyaun naut> 戏谑, 玩笑, 戏弄

ပြောင်ပြက်ပြက် ကဝါ <pyaun pyet pyet> = ပြောင်စပ်စပ်

ပြောင်ပြောင် ကဝါ <pyaun byaun> ①公开, 露骨, 直截了当: ဘာမှကွယ်ဝှက်နေစရာမလို ~ ပြောလိုက်တယ်။ 没什么隐瞒的直截了当地就说了。②闪闪发光地: ရွှေ ~ 1. တောင်ပေါ်ကဘုရား 山上金光闪闪的佛塔 ③光滑 ④特别, 突出: စကားလုံး ~ နှင့်ပြောသည်။ 他说话用词很漂亮。

ပြောင်ပြောင်ညို နဝါ <pyaun byaun nyi> 亮闪闪的, 闪闪烁烁的: ရွှေရောင်တွေ ~ နေတဲ့ရွှေတိဂုံစေတီတော်ကြီး 金光闪闪的大金塔

ပြောင်ပြောင်တင်းတင်း ကဝါ <pyaun byaun tin: din> ①明目张胆, 公然, 公开: ~ တွေ့ဆုံနိုင်မည်။ 将能公开相见。③顽固地, 执拗地: ~ ငြင်းပယ်သည်။ 顽固地拒绝。

ပြောင်ပြောင်ရဲရဲ ကဝါ <pyaun byaun ye: ye> 公开, 明目张胆

ပြောင်ပြောင်ရောင်ရောင် ကဝါ <pyaun byaun yaun yaun> 体面, 容光焕发, 富丽: အဝတ်အစားသစ်တွေ ~ ဝတ်လို့စားလို့ဘယ်ကိုမျှားသွားမလိုလဲ။ (你) 穿着华丽的新衣服准备上哪儿去呀? / ဟိုတုန်းကပိန်တိပိန်ခြောက်ရှုနာရှိုက်ကုန်းလေးဟာခုတော့လဲ ~ ဖြစ်နေပါလကောလား။ 那时他是又干又瘦, 象病鬼似的, 而现在却变得红光满面了!

ပြောင်ပြယ်ပြယ် ကဝါ <pyaun pye bye> (罕) 玩笑地, 戏谑

ပြောင်ပြုံးပြုံး ကဝါ <pyaun phye: bye> 嬉皮笑脸; 诙谐: သတင်းလာပြောသူက ~ ပြောနေသဖြင့်ယုံရအခက်ဖြစ်နေသည်။ 传达消息的人嬉皮笑脸的, 所以叫人难以相信。

ပြောင်မြောက် နဝါ <pyaun myaut> 光辉的, 辉煌的, 杰出的: နာမည်ကျော်ပန်းချီဆရာ၏ ~ သောလက်ရာ 著名画家的杰作 / ကဗျာကိုလည်း ~ အောင်တတ်ပါသည်။ 精于吟诗作

赋。

ပြောင်မွတ် နဝါ <pyaun mut> 光滑, 光溜

ပြောင်ရွတ်ရွတ် ကဝါ <pyaun shut shut> 开玩笑, 戏谑, 嬉皮笑脸: စကားကိုအမြဲတမ်း ~ ပြောတတ်သည်။ 说话总带着几分戏谑。

ပြောင်ရွှန်း နဝါ <pyaun shun> 闪耀

ပြောင်လက် နဝါ <pyaun let> 光亮; 光洁: ကြမ်းပြင်နဲ့စားပွဲတွေကိုပွတ်တိုက်ထားတာ ~ နေတာပဲ။ 地板和桌子擦得锃光发亮

ပြောင်လက်ခတ် နါ <byaun let khat> 制陶器用的无花纹捶棒

ပြောင်လက်လက် ကဝါ <pyaun let let> 亮闪闪, 闪闪发光

ပြောင်လင်း နဝါ <pyaun lin> 明亮, 灿烂

ပြောင်လှောင် ကါ <pyaun hlaun> 嘲弄, 嘲笑, 戏谑

ပြောင်ဝင်း ကါ <pyaun win> 发亮, 灿烂

ပြောင်သလင်း ကဝါ <pyaun th-iin> = ပြောင်တလင်း

ပြောင်း I နါ <pyaun> ①高粱、玉米的统称 Sorghum Valgare, Pers; နံ့စား ~ 高粱 / ဖူးစား ~ 玉米 ②玉米粒 ③(合)筒: သေနတ် ~ 枪筒, 枪膛 / မီး ~ 吹火筒 / ဘိန်း ~ 鸦片烟枪 / မှန်အိမ် ~ 煤油灯的玻璃罩 II ကါ <pyaun> ①迁移, 迁徙: နက်ဖြန်အိမ် ~ မယ်။ 明日搬家。②改变: အစီအစဉ်ပဲ ~ ဘူး။ 安排不变。/ တရွာ ~ 1. သူကောင်းမဖြစ်။ 不换一地, 不成器。

ပြောင်းကူး ကါ <pyaun: ku> 过渡: နှစ်ဟောင်းကုန်၍နှစ်သစ်သို့ ~ ခဲ့ပေပြီ။ 旧的一年过去, 新的一年到来了。

ပြောင်းကော်မှုန့် နါ <pyaun: kaw mon> 玉米淀粉

ပြောင်းကောက် နါ <pyaun: gaut> 氢氧吹管

ပြောင်းကြီး နါ <pyaun: gyi> 晚玉米 Sorghum Valgane

ပြောင်းခင်းကျတ် နါ <pyaun: gin: gyut> 玉米收割完时, 指公历十一月十二月间

ပြောင်းချိပ် နါ <pyaun: ng-khyeit> 高粱

ပြောင်းစေ့ နါ <pyaun: zi> 玉米粒

ပြောင်းစေ့ဆန် နါ <pyaun: zi' zan> = ပြောင်းစေ့

ပြောင်းဆန် I နါ <pyaun: zan> = ပြောင်းစေ့ II ကါ <byaun: hsan> 乱七八糟, 纷乱, 乱成一团: ကလေးတွေဆော့လို့အိမ်မှာ ~ နေတာပဲ။ 孩子们淘气弄得家里乱七八糟。/ ထိုသတင်းကြားရ၍အိမ်ရာထဲတွင်တည့်လုံး ~ နေသည်။ 听到这消息一夜也没睡好, 心乱如麻。/ ဆင်းရဲသောဘဝကို ~ ပြောင်းလဲသွားအောင်တိုက်လိုသည်။ 要砸烂贫困的生活。

ပြောင်းတိပြောင်းပြန် ကဝါ <byaun: di' byaun: byan> 颠三倒四, 横七竖八

ပြောင်းပေါက် နါ <pyaun: baut> = ပြောင်းဝ

ပြောင်းပြီးပြောင်းပြန် ကဝါ <byaun: byi: byaun: byan> = ပြောင်းတိပြောင်းပြန်